



၁၀းယၢး / TIME ၀၁းကၢ် / MON ၀၁းကၢ်:၀၁း / TUE ၀၁းပုၤ / WED ၀၁းမၤ / THU ၀၁းသုၤ / FRI ၀၁းသၢ် / SAT ၀၁းကျဲးတီၤ / SUN

07.00-08.00	၁၀းယၢး Thai News - FM 88.00						
08.00-09.00	ကၢၢ်,တၢ်,ပိၤခိၣ် ပံးၤခိၣ် By DJ သိုၣ်ဆူၣ်,လိၣ်	ဇၢ်းဂၢၢ်းတံး Shan Song	ကၢၢ်,တၢ်,ပိၤခိၣ် ပံးၤခိၣ် By DJ သိုၣ်ဆူၣ်,လိၣ်	ဇၢ်းဂၢၢ်းတံး Shan Song	ကၢၢ်,တၢ်,ပိၤခိၣ် ပံးၤခိၣ် By DJ သိုၣ်ဆူၣ်,လိၣ်		
09.00-10.00	နီၣ်ဆၢ်းကိၣ်းဂၢၢ်းတံး Learning English	လံးဂၢၢ်းခၢ်ယၢ်ဆၢ်, Christian Program By DJ လုၣ်းလိၣ်းပိၣ်	လံးဂၢၢ်းခၢ်ယၢ်ဆၢ်, Christian Program By DJ လုၣ်းလိၣ်းပိၣ်	လံးဂၢၢ်းခၢ်ယၢ်ဆၢ်, Christian Program By DJ လုၣ်းလိၣ်းပိၣ်	နီၣ်ဆၢ်းကိၣ်းဂၢၢ်းတံး Learning English		
10.00-11.00	ပိၤခိၣ်, ဂီၢ်မၤတူၢ် AM 1476 န.၇.၇	ပိၤခိၣ်, ဂီၢ်မၤတူၢ် AM 1476 န.၇.၇		ဂၢၢ်, လုၣ်းလိၣ်းလၢၣ် By DJ လံးသၢ်	ထၢ်,မၤတြး ဂၢၢ်းတံးပၢၢ်ဆၢ်,		
11.00-12.00	သီၣ်ထီၣ်နီၣ်ခိၣ် သုၣ်ဆၢ်,လံးၤခိၣ်ဂၢၢ်	သီၣ်ထီၣ်နီၣ်ခိၣ် လုၣ်းကွၢ်ဆၢ်,ဝၢ်းမိၣ်းဆၢ် By DJ ဆူၣ်ဆိၣ်	သီၣ်ထီၣ်နီၣ်ခိၣ် HIV/AIDS & Health By DJ နီၣ်ခိၣ်လံးဂီၢ်	ရူၣ်ကွၢ်ပိၤခိၣ် Thai Community Program By DJ Lake	ဝုၣ်းကွၢ်ဆၢ်,တုၢ်ဆၢ်ထီၣ် By DJ လုၣ်းလိၣ်		
12.00-13.00					သုၣ်ဆၢ်,လံးၤခိၣ်ဂၢၢ် By DJ ဇၢ်းမိၣ်း ၊ ထွၢ်းစၢ်	ထၢ်,မၤတြးလုၣ်းပိၣ်ဂူၢ် By DJ ကွၢ်,ထေး	ဂၢၢ်းဆၢ်လိၣ်းလံး The benefits of Education (By Dj လုၣ်းမိၣ်း, မိၣ်းမိၣ်, လုၣ်းလိၣ်)
13.00-14.00	ရူၣ်ကွၢ်ပိၤခိၣ် Thai Community Program By DJ Jan Dip	ရူၣ်ကွၢ်ပိၤခိၣ် Thai Community Program By DJ Jan Dip	ပံးပၢ်,လုၣ်းလိၣ်း ဂူၢ်ဆၢ်, SYP Program By DJ ထီၣ်းကွၢ်တံး	နီၣ်းလုၣ်းထီၣ် SWAN's Program လုၣ်းဂၢ်းသၢ်လုၣ်း ဆၢ်းထီၣ်တံး	လံးဂၢၢ်းဂၢၢ်းလိၣ်းနီၣ် Sport ၊ By Dj သီၣ်မိၣ်		
14.00-15.00					သီၣ်ဝၢ်ဆၢ်ဂၢၢ်းတံး Shan Music By Djလံးထူၣ်	ရူၣ်ကွၢ်ပိၤခိၣ် Thai Community Program By DJ Jan Dip	ရူၣ်ကွၢ်ပိၤခိၣ် Thai Community Program By DJ Jan Dip
15.00-16.00	Women Exchange By Dj ထီၣ်းလုၣ်	ဆၢ်းဂီၢ်ဆၢ်းဂၢၢ်းထီၣ် Happy Family By DJ လံးလုၣ်းလိၣ်	သီၣ်ထီၣ်နီၣ်ခိၣ် လုၣ်းဂၢၢ်းသိုၣ်,	ဂၢၢ်,လုၣ်းစၢ် Evening Market			
16.00-17.00	လံးဂၢၢ်းလုၣ်းမိၣ် Food လံးလုၣ်းလိၣ်		လံးဂၢၢ်းလံးတံး Lai Tai Program	သီၣ်ဝၢ်ဆၢ်ဂၢၢ်းတံး Shan Music By Djလံးထူၣ်	၁၀း,လံးၤခိၣ်လုၣ်း By Dj ကွၢ်မိၣ်	၁၀း,တီၣ်,ပၢ်, ဇၢ်းတံးလီ Advice for the better life Program By Dj Aom	ပိၤခိၣ်,လုၣ်းလုၣ်းပံးယူၣ်,လီ HealthCare Program
17.00-18.00	သီၣ်ဝၢ်ဆၢ်ဂၢၢ်းတံး Shan Music လံးထူၣ်	ပိၤခိၣ်,လုၣ်းလုၣ်းပံးယူၣ်,လီ By DJ လံးလုၣ်းလိၣ်	သီၣ်ဝၢ်ဆၢ်ဂၢၢ်းတံး Shan Music လံးထူၣ်				မိၣ်းလၢၢ်ဆၢ် (ထံး) Northern Story
18.00-19.00	1800-1815 ၁၀း,ထံး 1815-1900 ၁၀း,တံး	1800-1815 ၁၀း,ထံး 1815-1900 ၁၀း,တံး	1800-1815 ၁၀း,ထံး 1815-1900 ၁၀း,တံး	1800-1815 ၁၀း,ထံး 1815-1900 ၁၀း,တံး	ဂူၢ်ဆၢ်,နီၣ်းဂၢၢ်းလုၣ်း ဇၢ်းၤခိၣ်မိၣ်	ကပုၤ,သုၣ်ဆၢ်လုၣ် Story to create a better life (By Dj လုၣ်းမိၣ်, လုၣ်းလိၣ်	
19.00-20.00	ပၢ်ဆၢ်မိၣ်းတံး သီၣ်မိၣ်း ၊ ကွၢ်,ထေး	သီၣ်၁၀း,တုၢ်းမိၣ်း News Update Program By DJ သံးမိၣ်,လုၣ်					

